

မာတိကာ

- မပြောမဖြစ် ပြောတဲ့စကား၊ မရေးမဖြစ် ရေးတဲ့စကား၊ မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ် က

- စာရေးသူ၏ ရင်တွင်းစကား င

၁။ ဇော်ဂျီရုပ်ကို ဟနမာန်လို ပြောင်း မကပါရစေနဲ့ ဝ

၂။ တမံဖို့မယ့်မြေကို တမံရဲ့အခြေကနေ ပြန် တူးမယူမိဖို့ ၇

၃။ သမ္မတအိမ်တော်သို့ သိက္ခာရှိစွာ ဝင်ရောက်နိုင်ကြစေဖို့ ၁၄

၄။ ၂၀၁၅ သို့... မျှော်လင့်ခြင်းများစွာဖြင့် ၁၈

၅။ စိတ်မဆိုးကြေး၊ စိတ်မနာကြေး ၂၄

၆။ လူပုံအလယ်တွင် ဓားရမ်းခြင်းနှင့် စကားသွမ်းခြင်းတို့သည် ၃၂

၇။ ဆင်တွင်း၊ မြင်းတွင်း၊ ဆူးငြောင့်ခလုတ် မချစတမ်း (သို့မဟုတ်) သည်သို့စကားများ နေ့တိုင်းကြားရပါလို့ ၄၀

၈။ မတိမ်းမစောင်းသော အထိန်းအကျောင်းများဖြင့်... ၄၈

၉။ ငြိမ်းချမ်းရေးရည်မျှော် ရွှေပြည်တော်ဝင်မည့်နေ့ ၅၄

၁၀။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဂုဏ်သိက္ခာ ၆၃

၁၁။ တိုင်းပြုပြည်ပြု ပြည်ထောင်စုလွတ်တော်၏ လပေါင်း (၃၀) အလွန် ၆၈

၁၂။ မြင်ရသူ မသက်သာလွန်းလို့ ၇၆

၁၃။ အမှောင်ညများကို လွန်မြောက်၍ ၈၁

၁၄။ အသံမဲ့မဏ္ဍိုင်တစ်ခု၊ ခိုင်ခံ့ရမည့် ရုပ်တည်မှုနှင့် စပ်ဖျဉ်းဖျဉ်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ၈၈

၁၅။ မပြောမဖြစ်လို့ ပြောဖြစ်နေရတဲ့ စကားတွေ ၉၆

၁၆။ တောင်းကြိုရက်တဲ့ အလှေအထတွေ မျိုးစေ့မချခဲ့စေချင် ၁၀၂

၁၇။ ရင်ကိုခွင်းသော မြားစင်းတို့ လာရာ ၁၁၃

၁၈။ ဘယ်သူတွေရူးသလဲ... ခွဲခြားသိပါရစေ ၁၁၉

၁၉။ မအ-အောင်လို့ သင်ခဲ့ရတဲ့ သမိုင်းထဲက သစ္စာပျက်ခဲ့တဲ့ သစ္စာပန်းနှစ်ပွင့်အကြောင်း ၁၂၄

၂၀။ တော်ရုံတန်ရုံဝင်ကြွေးနဲ့လည်း မြန်မာပြည်မှာ သာမန်ပြည်သူပြည်သားတစ်ယောက် မဖြစ်ပါဘူးဗျာ ၁၃၁

၂၁။ မြန်မာ့နိုင်ငံရေး လေဆန်လမ်း ခွပ်ဒေါင်းတို့ ပျံသန်းရာ NLD ၂၀၁၀ - ၂၀၁၁ ဖြတ်သန်းမှု သမိုင်းမှတ်တမ်းစာ ၁၃၉

၂၂။ အရိပ်အယောင်များ အကောင်အထည်ဖြစ်လာစေချင်သည် ၁၅၇

၂၃။ ပြင်ချင်တာ အပြစ်လား၊ ပြင်ရအောင်လုပ်ခဲ့တာ အပြစ်လား ၁၆၄

၂၄။ အမြော်အမြင်နှင့် စိတ်နှလုံးသားကြီးမြတ်မှုတို့တွင် တည်ဆောက်ရမည့်အရာ ၁၇၂

၂၅။ မြန်မာ့နိုင်ငံရေးသုံးသပ်ချက် (၂) ၁၇၆

၂၆။ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် နောက်ဆုံးကျော်ဖြတ်ရမည့် သံမဏိတံတိုင်း ၁၈၀

၂၇။ မဟာရံတံတိုင်းကို ကျော်ဖြတ်၍ ၁၈၈

၂၈။ မြန်မာ့နိုင်ငံရေးသုံးသပ်ချက် (၁) ၁၉၃

၂၉။ ထိုးလာခဲ့ လက်ညှိုးတွေရဲ့ တည့်တည့်မှာ ၂၀၇

၃၀။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးကိစ္စ ပြည်သူတွေကိုယ်တိုင် ပါဝင်ဆွေးနွေးကြပါစို့ ၂၁၄

၃၁။ ဘိုးတော်ဘုရား ဆင်မည်းတော် ဘယ်တော့ ဖြူရောင်ပေါ်မယ် ၂၁၉

၃၂။ ၂၀၀၈ ဖွဲ့စည်းပုံ ရွှေလေးကို သုဝဏ္ဏဝေနှင့်မည် ပေးသလို ၂၂၉

၃၃။ လေသိမ်းတိုင်းမယ်မီးဖို့ ကိုယ်ခံအားကောင်းဖို့လိုပါသည် ၂၃၈